

၂၀၁၈ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲ
မြန်မာနိုင်ငံစာခပ်ဦးစီးဌာန

ဘောဂဗေဒ

ခွင့်ပြုချိန်(၃) နာရီ

အပိုင်း(က)
မေးခွန်းအားလုံးဖြေဆိုပါ။

- ၁။(က) အောက်ပါဖော်ပြချက်များကို ‘မှား’ သို့မဟုတ် ‘မှန်’ ဖြေဆိုပါ။ (၁၀ မှတ်)
- ၁။ စီးပွားရေးအဆောက်အအုံတွင် အိမ်ထောင်စုများမှာ ကုန်ထုတ်အင်အားစု ပိုင်ဆိုင်သူများ ဖြစ်ကြသည်။
- ၂။ ထုတ်လုပ်နိုင်မှုအခြေပြမျဉ်းကွေး အပြင်ဘက်သို့ ရွှေ့ပြောင်းခြင်းသည် အင်အားစုများ ၏ အရေအတွက်နှင့် အရည်အသွေးကောင်းလာခြင်းတစ်ခုတည်းကြောင့်မဟုတ်ကြောင်း တွေ့ရှိရသည်။
- ၃။ ဈေးနှုန်းပြောင်းလဲမှုအချိုးထက်အရေအတွက်ပြောင်းလဲမှုအချိုးပိုမိုကြီးမားသော ကုန်စည် ၏ရောင်းလိုအားသည်အလျော့အတင်းနည်းသောရောင်းလိုအားဖြစ်သည်။
- ၄။ ဝယ်လိုအားမပြောင်းလဲသည့်အခြေအနေတွင် ရောင်းလိုအားလျော့ခြင်း ဖြစ်ပေါ်သော် အားမျှဈေးနှုန်းမြင့်လာပြီး အားမျှကုန်စည်အရေအတွက် တိုးလာကြောင်း တွေ့ရသည်။
- ၅။ ပုံသေဈေးနှုန်းများကို အသုံးပြုခြင်းဖြင့် တိုင်းပြည်၏ ထုတ်လုပ်မှုတိုးတက်လာခြင်း ရှိ၊ မရှိကို သိနိုင်ပေသည်။
- ၆။ ကုန်ထွက်နည်းနှင့်တိုင်းပြည်ဝင်ငွေကို တွက်ချက်မည်ဆိုပါက လွှဲပြောင်းပေးငွေ များကို ထည့်၍မတွက်ချက်မိစေရန် သတိပြုရပေမည်။
- ၇။ ငွေကြေးဝယ်လိုအားမြင့်မားလျှင် ငွေကြေးလှည့်ပတ်မှုအရှိန်နိမ့်ကျမည်။
- ၈။ နိုင်ငံအများစုတွင် ငွေကြေးကို ဘဏ်ငွေစက္ကူ၊ အကြွေနှင့် ဘဏ်အပ်ငွေဟူ၍ အသွင် သုံးမျိုးဖြင့် တွေ့ရှိနိုင်ပေသည်။
- ၉။ အခွန်စည်းကြပ်မှုပုံသဏ္ဌာန်ကို ပြဋ္ဌာန်းသောအချက်မှာ အခွန်စည်းကြပ်မှုနှုန်းသာဖြစ်ပြီး ပေးဆောင်ရသော အခွန်ပမာဏမဟုတ်သည်ကို သတိပြုရပေမည်။
- ၁၀။ နိုင်ငံခြားငွေထိန်းချုပ်ခြင်းနည်းလမ်းအားဖြင့်ပို့ကုန်ကိုထိန်းချုပ်ထားပြီး၎င်းမှ တစ်ဆင့် ငွေပေးငွေယူ ရင်းတမ်းလိုငွေကိုပြန်လည်ပြင်ဆင်နိုင်ရန်အတွက် အသုံးပြု လေ့ရှိသည်။

- (ခ) အောက်ပါကွက်လပ်များတွင်ဖြည့်စွက်ရမည့်အဖြေများကိုအဖြေစာအုပ်တွင်ရေးပါ။ (၅ မှတ်)
- ၁။ ရှားပါးသော အင်အားစုများကိုခွဲဝေအသုံးချရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ တွင်မည်သို့ထုတ်လုပ်မည်ဆိုသည့်အချက်သည်----- ပြဿနာ ဖြစ်သည်။

[တစ်ပက်သို့]

- ၂။ မရှိမဖြစ်လိုအပ်သော ----- ၏ ဝင်ငွေအလျော့အတင်းသည် သုညအလျော့အတင်းရှိမည်ဖြစ်သည်။
- ၃။ ထုတ်လုပ်မှု၏ထုတ်ကုန်တန်ဖိုးအပိုင်းသာလျှင်----- နှင့်တူညီသည်။
- ၄။ ငွေကြေးသည်တန်ဖိုးတိုင်းသည့် ကိရိယာအဖြစ်ဆောင်ရွက်ခြင်းကြောင့်တစ်နည်းအားဖြင့် ငွေကြေးသည် ----- အဖြစ်ဆောင်ရွက်ပေးသည်ဟုလည်းဆိုနိုင်သည်။
- ၅။ ----- သည်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု နှင့်မဆိုင်ဘဲပြည်သူလူထုတစ်ရပ်လုံးနှင့်ဆိုင်သည့်ကဏ္ဍဖြစ်သည်။

- (ဂ) အောက်ပါ ဖော်ပြချက်များအတွက်ပေးထားသောအဖြေ (က) (ခ) (ဂ) များမှအဖြေမှန်ကို အဖြေစာအုပ်တွင် ရေးပါ။ (၅ မှတ်)
- ၁။ လူတို့၏အပြုအမူကိုလေ့လာသောဘောဂဗေဒဘာသာရပ်တွင်လူတို့ကို အမြတ် အများ ဆုံးရအောင်ကုန်စည်နှင့်ဝန်ဆောင်မှုများ ပြုလုပ်နေကြသည့် (က) ထုတ်လုပ်သူများ (ခ) စားသုံးသူများ (ဂ) ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်းလေ့လာကြသည်။
- ၂။ ဝယ်လိုအားအလျော့အတင်းနည်းလျှင် ဈေးနှုန်းနှင့် ရောင်းရငွေတို့ (က) အချိုးတူ (ခ) ပြောင်းပြန် (ဂ)တိုက်ရိုက် ဆက်စပ်ပြောင်းလဲသည်ဟုမှတ်ယူနိုင်သည်။
- ၃။ လုပ်ငန်းအဆင့်ဆင့်၏ ကုန်ထွက်တန်ဖိုးစုစုပေါင်းမှ ကုန်ကြမ်းများ၏စုစုပေါင်းတန်ဖိုး နုတ်ပါက (က)အသားတင်ကုန်ထွက်၏စုစုပေါင်းတန်ဖိုး (ခ) အသားတင်ဝင်ငွေ (ဂ) အသားတင်ပြည်တွင်းထုတ်ကုန်ကိုရမည်ဖြစ်သည်။
- ၄။ အချိန်ဆိုင်းအပ်ငွေသည် ငွေကြေးလုပ်ဆောင်ချက်များမှ(က)အနာဂတ်ပေးချေမှုစံ အဖြစ်လည်းကောင်း (ခ)တန်ဖိုးသိုလှောင်ပေးသည့် အရာအဖြစ်လည်းကောင်း (ဂ) တန်ဖိုးတိုင်းသည့်ကိရိယာအဖြစ်လည်းကောင်း ဆောင်ရွက်ပေးသည်။
- ၅။ ကုန်ဖလှယ်မှုအချိုး အဆက်မပြတ်ကျဆင်းမှုကို ရင်ဆိုင်နေရသောနိုင်ငံများအတွက် ဤပြဿနာကို ကုစားရန်နည်းလမ်းမှာ ၎င်းတို့၏ (က) ကုန်သွယ်မှုပုံသဏ္ဌာန် (ခ) ကုန်သွယ်မှုမဏ (ဂ) ကုန်စည်အမျိုးအစား ကိုပြောင်းလဲရန်ပင်ဖြစ်သည်။

- ၂။ အောက်ပါတို့အနက်မှ (၁၀)ခု၏အဓိပ္ပာယ်များကိုဖော်ပြပါ။ (၂၀ မှတ်)
- | | |
|--------------------------------------|----------------------------------|
| ၁။ အခွင့်အလမ်းစရိတ် | ၁၀။ ငွေဖြစ်လွယ်မှု |
| ၂။ ဗဟိုစီမံကိန်းချစီးပွားရေးစနစ် | ၁၁။ စာရင်းသစ်ဖွင့်ချေးခြင်း |
| ၃။ ရောင်းလိုအားတိုးခြင်း | ၁၂။ ငွေစာရင်းရှင်းခြင်း |
| ၄။ ဝယ်လိုအားရွေ့ပြောင်းခြင်း | ၁၃။ ငွေလုံးငွေရင်းအသုံးစရိတ်များ |
| ၅။ တွဲဖက်ကုန်စည် | ၁၄။ အရင်းတန်ဖိုးတိုးခွန် |
| ၆။ ရောင်းလိုအား၏ဈေးနှုန်းအလျော့အတင်း | ၁၅။ ကုန်သွယ်မှုပိတ်ဆို့ခြင်း |
| ၇။ အသားတင်ဝင်ငွေ | ၁၆။ စုပုံရှင်းရောင်းချခြင်း |
| ၈။ အင်အားစုအခငွေဈေးနှုန်း | ၁၇။ နိုင်ငံခြားငွေရန်ပုံငွေ |
| ၉။ ချက်လက်မှတ် | ၁၈။ ရွှေစံချိန်စနစ် |

အပိုင်း(ခ)
နှစ်သက်ရာမေးခွန်း(၃)ပုဒ်ဖြေပါ။

၃။ (က) ရောင်းလိုအားကို ပြဋ္ဌာန်းသောအချက်များကိုပြည့်စုံစွာရှင်းပြပါ။ (၂၀ မှတ်)
(သို့မဟုတ်)

(ခ) အောက်ပါတို့အနက်မှနှစ်သက်ရာ (၂)ခုကိုမှတ်စုရေးပါ။

၁။ ရှားပါးခြင်းနှင့်ရွေးချယ်မှုပြဿနာ

၂။ ပြည်တွင်းနှင့် တိုင်းပြည်တို့၏သဘော

၃။ အခွန်စည်းကြပ်ခြင်း၏အခြေခံမူများ

၄။ ဘဏ်အမျိုးအစားများ

၄။ (က) ငွေကြေး၏အရည်အချင်းများကိုဖော်ပြ၍ရှင်းလင်းပါ။ (၂၀ မှတ်)
(သို့မဟုတ်)

(ခ) အောက်ပါတို့အနက်မှနှစ်သက်ရာ (၂)ခုကိုမှတ်စုရေးပါ။

၁။ ဈေးကွက်နှင့် ဈေးကွက်စီးပွားရေးစနစ်

၂။ ပုံသေဈေးနှုန်းနှင့် နှစ်အလိုက်ဈေးနှုန်းတို့၏သဘော

၃။ သွယ်ဝိုက်ခွန်များ

၄။ ကုန်စည်ပို့ကုန်၊ သွင်းကုန်များနှင့်ပတ်သက်၍ နိုင်ငံခြားငွေရရှိမှုနှင့်ပေးချေမှုများ

၅။ (က) တိုင်းပြည်တစ်ပြည်သည်ပြည်ပငွေပေးငွေယူရှင်းတမ်းလက်ကျန် ပိုငွေ(သို့မဟုတ်) လိုငွေ ဆက်တိုက်ဖြစ်ပေါ်နေလျှင် ယင်းအခြေအနေကိုပြုပြင်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများကို ရှင်းပြပါ။ (၂၀ မှတ်)

(သို့မဟုတ်)

(ခ) အောက်ပါတို့အနက်မှနှစ်သက်ရာ (၂)ခုကိုမှတ်စုရေးပါ။

၁။ ဈေးနှုန်းအရခွဲဝေပေးခြင်း၊သတင်းအချက်အလက်များပေးခြင်းနှင့်ပုဂ္ဂိုလ်ရေးကင်းခြင်း

၂။ အသုံးစရိတ်နည်းဖြင့်တိုင်းပြည်ဝင်ငွေတွက်ချက်ခြင်း

၃။ လူမှုရေးလုပ်ငန်းများအတွက် အသုံးစရိတ်များ နှင့် စီးပွားရေးတိုးတက်မှုအတွက်အသုံးစရိတ်များ

၄။ ဝယ်လိုအားအလျော့အတင်းကို ပြဋ္ဌာန်းသောအချက်များ

၆။ အောက်ပါတို့အနက်မှနှစ်သက်ရာ (၂)ခုကိုဖြေဆိုပါ။

(၁၀ × ၂) မှတ်

(က) ဒေသတစ်ခုအတွင်း ရေလွှမ်းမိုးခြင်းကြောင့် လယ်မြေများပျက်စီးဆုံးရှုံးသွားပြီး၊ ထိုဒေသတွင် နေထိုင်သည့် လူအများစုပြောင်းရွှေ့သွားရသည်ဆိုပါလျှင် ထိုဒေသ၏ စပါးဈေးကွက်အပေါ် အကျိုးသက်ရောက်ပုံကိုလေ့လာဆန်းစစ်ပါ။

(ခ) အိမ်ထောင်စု (၃)စု၏ တစ်နှစ်ဝင်ငွေနှင့်ဝင်ငွေခွန်ပေးဆောင်ရသည့်ပမာဏကိုဖော်ပြထားသည်။

အိမ်ထောင်စု	တစ်နှစ်ဝင်ငွေ (ကျပ်)	ဝင်ငွေခွန်ပမာဏ(ကျပ်)
A	၃၀၀၀၀၀	၃၀၀၀
B	၅၀၀၀၀၀	၅၀၀၀
C	၇၀၀၀၀၀	၇၀၀၀

(၁) အိမ်ထောင်စုတစ်ခုစီအတွက်အခွန်နှုန်းကိုတွက်ပါ။

(၂) ဝင်ငွေခွန်သည်မည်သည့်အခွန်စည်းကြပ်မှုပုံသဏ္ဌာန်ဖြစ်သနည်း။

(ဂ) အကယ်၍ ငွေကြေးပမာဏ M သည် ကျပ်(၂၀၀၀)၊ ဈေးနှုန်း P သည် ကျပ်(၄၀) နှင့် ကုန်စည် အရေအတွက် T သည် (၅၀၀) ဖြစ်ပါက

(၁) အပေးအယူပြုလုပ်သည့်တန်ဖိုး R နှင့် ငွေကြေးလှည့်ပတ်မှုအရှိန် V ကိုရှာပါ။

(၂) ငွေကြေးပမာဏ M သည် (၁၀) ရာခိုင်နှုန်း၊ ကုန်စည်အရေအတွက် T သည် (၂၀) ရာခိုင်နှုန်းတိုးနေပြီး

(က) ငွေကြေးလှည့်ပတ်မှုအရှိန် V သည်ပုံသေဖြစ်ပါကငွေကြေးပမာဏ M၊ ဈေးနှုန်း P နှင့် ကုန်စည်အရေအတွက် T တို့ကိုရှာပါ။

(ခ) ငွေကြေးလှည့်ပတ်မှုအရှိန် V သည် (၁၅)သို့ပြောင်းသွားပါကဈေးနှုန်း P ကိုရှာပါ။
